

Kitabu cha Danieli - Mia Moja na Ishirini na Mbili

*Kuvumburwa kw'Ukuri: Urugendo runyura muri Daniyeli 11 no
Kunyeganyezwa kw'Abantu b'Imana*

Jeff Pippenger
2024-03-07

1989-nga ni kisina ni pawili, yikulua kya Danieli chapta eleven, verses forty to forty-five kyasokololwaka, balwana ba buwame batwalile kupinganya okwajikizye Leza kusokolola mawame ga kusimikizya mishingo mikulu ya kipande kila mu buku ya Danieli, ikyo panyuma kyavikile kyawa mutwe ne kisikilo kya mivinyo ya Satana. Iyo nkani ya kupingana pa kati ka buwame ne bufi mu lisako lila yatumulwe na Mupashi Wazhila kumanyikizya mizhilo imwe ya buprofiti, iyapitiyekwawo kwonjezwa kumanya ukwene ukwasokololweke, kabili panyuma kyali kya kwesha isela ya ku mwisho mu lisako lya pano nsi. Twali kutalantapo pa “triple applications of prophecy,” kabili kumanyikizya ayo matushi ng’o mizhilo mikulu yasokololweke ukufuma mu njila ya kupinganya yaletelwe na Satana mu mazuba ayo apitile. Iyo njila ya nkani ya kupingana yimanyikizhyewa ngo “shaking,” na Sister White.

“Nangitūro kiāu ki te manataki a te Atua i waenganui i Tōna iwi, ā, i whakakitea mai kiāu, ko ngā whakamātautau katoa e mahia ana e te tukanga whakamahine, pure hoki, ki runga i te hunga e kī ana he Karaitiana, e whakaatu ana he para ētahi. Kāore te koura parakore e kitea tonutia ana. I ia raruraru whakapono ka hinga ētahi i raro i te whakamātautauranga. Ko te rūrunga a te Atua e pupuhi atu ana i te tini, anō nei he rau maroke. Ko te whai rawa e whakanuia ai te tokomaha o te hunga e whakaae noa ana. Ko te aitua e purea atu ai rātou i roto i te hāhi. Hei rōpū, kāore ō rātou wairua i ū pū ki te Atua. Ka puta atu rātou i roto i a tātou, nō te mea ehara rātou i a tātou; inā hoki, ka ara ake te whakapawera, te whakato i rānei, mō te kupu, he tokomaha ka taka ki te hē.” Testimonies, volume 4, 89.

و، رمى هؤلاء الركب موارك أدومهم يزوه يرئس نهى الهل يتسار مك تئبد تسورد مت الفوهى «نادن الكهت»
تئردن ئسان ناشاب.

“Nakawenawena mana ya kutetemeka nilikokuwa nimeona, nao nikaonyeshwa ya kuwa kutasababishwa na ushuhuda wa moja kwa moja ulioitishwa na shauri la Shahidi wa Kweli kwa Walaodikia. Huu utakuwa na matokeo juu ya moyo wa yule anayeupokea, nao utamwongoza kuinua kiwango na kumimina ukweli wa moja kwa moja. Wengine hawataustahimili ushuhuda huu wa moja kwa moja. Watauinukia, na hili ndilo litakalosababisha kutetemeka miongoni mwa watu wa Mungu.” Early Writings, 271.

“Obuwoozi” bwe buli kiseera bwe buleeta okukankana, era n’obuwoozi obwasumululwa mu 1989 bwakola ddala ekyo. Ekimu ku birungi ebyava mu kuziyizibwa okwaletebwa okuwakanya obuwoozi, kwe kukulaakulana kw’enteekateeka y’amateeka ag’okunyweza okwongera kw’okumanya mu myaka egyaddirira 1989. Okukulaakulana kw’amateeka ago kugenderera wamu n’okukulaakulana kw’enteekateeka y’amateeka mu kiseera ky’Abamillerite. Okukozesebwa kwa bunnabbi bwa Bayibuli mu ngeri ensatu, byonna byongera ku bulambulukufu bw’ebintu

Ukushikárhya kwa katatu kwa Rumi na Babuloni kunathibitisha uhusiano wa mwanamke na mnyama ambaye humpanda na kutawala juu yake katika kipindi cha historia ya mgogoro wa sheria ya Jumapili, ambayo pia ndiyo historia ya hukumu ya utekelezaji ya Mungu juu ya kahaba wa Babuloni.

Ռումայի և Բաբելոնի եռակի կիրառությունները ներկայացնում են Աստծո վերջին օրերի ժողովրդի արտաքին պատմությունը, մինչդեռ Եդիայի և ճանապարհը պատրաստող պատգամաբերի եռակի կիրառությունները ներկայացնում են Աստծո վերջին օրերի ժողովրդի ներքին պատմությունը: Երեք Վայերի եռակի կիրառությունը նույնացնում է այն պատգամը, որ անցնում է երկու ժամանակաշրջաններով, որոնք միասին ներկայացնում են դատաստանի եզրափակիչ շրջանը, որը սկսվում է Աստծո տնից, և ապա՝ Աստծո տնից դուրս եղողների վրա: Երեք Վայերը նույնացնում են, որ իսլամը վերջին անձրևի պատգամն է, և նաև այն դատաստանի գործիքը, որ Աստված գործածում է նրանց համար, ովքեր ամբողջ մարդկության վրա պարտադրում են արևի երկրպագությունը: Դատաստանի ավարտը ներկայացնում է «Աստծո վրեժխնդրության օրերը»՝ թե՛ Նրա ուրացող եկեղեցու, թե՛ Նրա եկեղեցուց դուրս գտնվող ամբարիշտների վրա:

ناژاوتسەد مەب کەچ ىەنژم ىەمەئى ۆب مەودرک حەسەم ىەنم مۆۋەى مەنۇچ ؛مەن مەسل مۆۋەى ىەنەزەى. حەور
ىەمەندەرک مە، مەنەى مەگبار نەكەلەى دە مە ىەزائى، مەكەب مەراچ نەواكشەلەى ىەمەئى ۆب مەودران ىەنم ؛مەدەب
نەمادوخ ىەمەندەسلەلۆت ىەژۆر و مۆۋەى ىەندىنەسلەپ ىەلس ىەمەئى ۆب ؛نەوارک دىنەب ىەنەمەب نەندىنەز
،مەنەباد نەزىىەس ىەنەراكەنەش ۆب ىەمەئى ۆب ؛نەكەد نەش ىەنەاۋەى وومە ىەىاۋەنەلە ۆب ؛مەنەى مەگبار
وكتە ؛ىەىاسرەق ىەخۆر ىەربەل شەىاتەس ىەلچ و ،نەش ىەربەل شەىوخ ىەنۆر ،شەىەلەلۆخ ىەربەل ىەنەاۋچ
تەئەب رەدۆكش ەئى ىەمەئى ۆب ،مۆۋەى ىەندەنەچ ،ىەتسەردەتسەرا ىەنەكەمەد تەئەربەل ىەنەىاۋەن
مەراش و ،مەنەتسەدەر ووشەپ ىەنەكەنەۋەلەواك ،مەنەئەدە داىنەب نۆك ىەنەكەنەرىۋە شەىنەاۋەى
،نەنەزەچەد نەتەنەكەمەرم و نەتسەمەد نەكۆمەن .مەن رۆز ىەنەنەۋەلەواك نەمە، مەنەكەد كەچ نەكەنەرىۋە
مۆۋەى ىەنەنەكە مە مەئى مەلەب .نەتەنەكەنەۋەمەزەر و نەتەنەكەمەرىۋەتەۋچ مەنەبە ىەنەىەب ىەنەپەك و
ىەكشە مە، نەخەد نەكەمەتەن ىەنەماس ؛نەكەد نەتەگەنەب نەمادوخ ىەنەراكتەمەزخەب كەلەخ ؛نەربەمەۋەن
61:1-6 ىەشەى. نەكەد ىەزەنەش نەۋەى

Yesu akasingwa mafuta katika ubatizo Wake, na alama hiyo ya njia ni mfano wa tarehe 11 Septemba 2001, wakati kupakwa mafuta kwa Roho Mtakatifu kulipoanza kushuka juu ya wale waliotambua kwamba kumwagwa kwa mvua ya masika ya mwisho katika siku za mwisho kulikuwa kumeoneshwa kwa mfano katika historia ya Wamilerite, waliokuwa mahali pa kale palipoharibiwa, ambapo wale mia moja arobaini na nne elfu wangejenga tena, mara waliporejea kwenye njia za kale za Yereimia.

Ujumbe wa haki ya Kristo kutoka katika uasi wa mwaka 1888 ukawa tena ukweli wa wakati huu, na ujumbe kutoka katika uasi wa mwaka 1888 ulikuwa habari njema iliyo na uwezo wa kufunga vidonda vya mioyo iliyovunjika, lakini isiyo na uwezo wa kuifungua mioyo migumu ya wale walio na macho ya kuona, lakini hawaoni, na walio na masikio ya kusikia, lakini hawaelewi. Ujumbe wa haki ya Kristo kutoka katika uasi wa mwaka 1888 ulikuwa pia ujumbe kwa Laodikia, ambao wakati huo ulifika tena kuufungua mlango wa gereza wa wale waliokuwa mateka wa dhambi kwa Yeye aliye na uwezo wa kufungua milango ambayo hakuna mtu awezaye kuifungua, na kuifunga milango ambayo hakuna mtu awezaye kuifunga.

ی‌ا‌س ووب او اهوره ،ن‌م‌ک‌ب ش‌م‌ک‌ش‌پ‌ن‌ا‌ک‌ا‌چ‌ه‌ی‌ن‌ی‌گ‌ز‌م‌و‌ه‌ی‌و‌وب‌او‌ی‌ن‌ا‌و‌ه‌ی‌، 2001 ی‌ل‌و‌ل‌ی‌ه‌ی‌ی‌11‌ل‌و‌ل‌ش‌ی‌ن‌ه‌وا‌خ‌ی‌ن‌د‌ر‌ک‌ل‌و‌ب‌ق‌ی‌ا‌س‌.‌ن‌ن‌ه‌ی‌م‌گ‌ب‌ا‌ر‌ا‌د‌و‌خ‌ی‌م‌و‌ن‌د‌ن‌م‌س‌ل‌و‌ت‌ی‌ژ‌و‌ر‌و‌ن‌ا‌ن‌د‌ز‌ه‌ی‌ی‌و‌ا‌ر‌ک‌د‌ن‌م‌س‌پ‌ی‌ه‌ژ‌و‌ر‌و‌ه‌ی‌ا‌ت‌ه‌،‌ت‌ئ‌ی‌ر‌ئ‌ی‌پ‌ک‌ه‌ی‌ای‌ک‌ی‌د‌وال‌ی‌م‌ب‌و‌ت‌ه‌ی‌م‌ا‌م‌ائ‌ی‌و‌ا‌و‌ت‌م‌ب‌و‌ه‌ی‌و‌،‌د‌ر‌ک‌ئ‌پ‌ی‌ت‌س‌م‌د‌ا‌د‌ت‌ا‌ک‌ا‌س‌و‌ه‌ی‌.‌ن‌ا‌ک‌ه‌و‌ت‌ر‌گ‌ک‌ه‌ی‌م‌ت‌ه‌ی‌ا‌ل‌ی‌و‌ل‌و‌و‌ت‌ا‌ه‌م‌و‌م‌ک‌ی‌ز‌ن‌ی‌م‌م‌م‌ش‌ک‌ه‌ی‌ی‌ا‌س‌ای‌ل‌ت‌ا‌گ‌م‌د‌ا‌د‌و‌خ‌ی‌م‌و‌ن‌د‌ن‌م‌س‌ل‌و‌ت‌ل‌و‌،‌ت‌ئ‌ی‌س‌ا‌ن‌ب‌ی‌م‌ک‌ن‌ا‌د‌ر‌م‌س‌ی‌ت‌ا‌ک‌ت‌س‌ی‌و‌ی‌م‌ن‌م‌ک‌ت‌ئ‌و‌م‌ک‌م‌د‌ر‌د‌ک‌ه‌ی‌ا‌س‌ئ‌ل‌ک‌ر‌م‌س‌ل‌و‌ه‌ی‌ی‌م‌و‌ن‌د‌ن‌م‌س‌ل‌و‌ت‌ت‌ا‌ک‌ه‌ئ‌پ‌ت‌س‌م‌د‌ل‌آ‌ب‌اب‌ی‌س‌ی‌پ‌ن‌ئ‌و‌ا‌د‌ر‌م‌س‌ل‌م‌ن‌ا‌و‌ت‌و‌م‌ک‌ش‌پ‌ی‌ی‌ر‌م‌و‌ا‌د‌ا‌د‌ت‌ا‌ک‌ن‌ا‌م‌ه‌

Նրա ընդունելության օրը ան կը խոստանայ միսիթարել բոլոր սգաւորները, իսկ Երուսաղէմի մէջ սգացողները պատկերացում են Եզեկիէլի իններորդ գլխուն մէջ: Անոնց միսիթարութիւնը կ'իրականանայ Միսիթարիչին միջոցով՝ վերջին անձրեւի պատգամը ընդունելուն շնորհիւ, որ այն ատեն կը թափուի իրենց վրայ: Բայց միայն եթէ անոնք ճանչնան անձրեւը: Երբ անոնք տիրանան Միսիթարիչին եւ «գիծ գիծի վրայ» եղանակով կատարեն հին աւերակ տեղերը շինելու գործը, ինչ որ Եսայիայի հատուածին մէջ պատկերացում է որպէս մարգարէութեան այն գիծը դնելը, որ կը ներկայացնէ սուրբ պատմութեան ամայացումը, մարգարէութեան ուրիշ գիծի վրայ, որ ամայացում մը կը պատկերացնէ, այն ատեն անոնք պիտի վերականգնեն շատ սերունդներու ամայացումները: Ապա «օտարները» պիտի պատասխանեն այն սգաւորներուն, որոնք դրօշակի պէս բարձրացում են, որպէսզի օտարները տեսնեն:

Kristo akakoyela kwa mosala mpe lotomo na Ye, lokola etiamaki na Yisaya mokapo ya ntuku motoba na moko, ezali mosala mpe lotomo ya bato nkama moko na ntuku minei na minei na nkoto. Mosala yango emonisamaki na kati ya mbongwana ya bosantu, mpe na 1989, ntango ya suka ekomaki, oyo “ntango ya suka” nyonso ya liboso ezalaki kopesa elilingi na yango liboso. Kaka ndenge molongo moko, Danyele mokapo ya mwambe, molongo ya zomi na minei, eyebanaki lokola moboko mpe likonzi ya katikati ya mobembo ya ba-Millerite, bongo molongo oyo ezali moboko mpe likonzi ya katikati ya mobembo ya Future for America ezali Danyele mokapo ya zomi na moko, molongo ya ntuku minei. Mpo na ba-Millerite, pole ya likonzi ya katikati elakisamaki lokola pole ya emoniseli ya Ebale Ulai, mpe mpo na mobembo ya Future for America

“Lusita lwe Daniele lwe a tambwile ku Nzambi, lwa pesiwile mingi-mingi samu na bilumbu yayi ya nsuka. Bimono biandi bi monaka ku bamfula ya Ulai mpe Hiddekel, bamfula minene ya Shinari, ntangu yayi bidi na kulungisamaka, mpe mambu nyonso ma zonzaminaka ka ntete ma ta lungana malembe ve.” *Testimonies to Ministers*, 112.

“Wira wa mũthenya mũigana na wa kũiguithia biũ nĩguo wonyene ũngĩhota gũkinya kipimo gĩa ũtũũrĩre wa Ngai. Ndakamiĩre ũtũũrĩre wake ũtari wa kũmenyeka. Ndaaragĩra kĩndũ gĩothe gĩtari gĩa bata nĩguo mũndũ ahotheke kũiguaanĩra nake. Twagĩrĩrwo kwonania andũ arĩa me na mehia gĩthaka gĩaake gĩa mũtugo na kũmarangĩra kwa Kristo, ũrĩa nĩ na thayũ wake wonyene gĩthaka gĩkĩ gĩhota kũkinywo.

“Umukiza yanesheje kugira ngo yereke umuntu uburyo na we ashobora kunesha. Ibishuko byose bya Satani, Kristo yabihanganiye akoresheje ijambo ry’Imana. Kubwo kwiringira amasezerano y’Imana, yakiriye imbaraga zo kumvira amategeko y’Imana, kandi umushukanyi ntiyashoboye kugira icyo amurusha. Kuri buri gishuko, igisubizo cye cyari iki: ‘Byanditswe.’ Ni ko Imana natwe yaduhaye ijambo ryayo ryo kudufasha kurwanya ikibi. Dufite amasezerano akomeye cyane kandi y’igiciro cyinshi, kugira ngo ku bw’ayo ‘mushobore guhabwa kamere y’ubumana, mumaze guhunga kononekara kwo mu isi guterwa no kwifuza.’ 2 Petero 1:4.”

ی‌مشو ین‌اکهرم ی‌مومن‌درک ی‌ته‌یار‌من‌ئون م‌م‌ئ و ،ووب‌دایز 1989 م‌ل و 1798 ی‌ل‌اس م‌ل ین‌ین‌از و ؛تو‌م‌کر‌مس و‌ئ ک‌م‌وره ،ن‌ی‌ک‌ب ر‌س م‌ک ت‌اک‌د ن‌ی‌باد م‌و‌ئ ی‌ز‌ت‌ه و‌ئ ی‌ش‌و .ووب ادوخ ی‌ن‌ار م‌ب‌م‌غ‌ئ‌پ «،ت‌اک‌ان‌ان‌وگ ،موار د‌ئ‌ر‌گ مو‌م‌ک‌ئ‌پ ی‌ته‌ی‌ادوخ م‌ب م‌ک ،ی‌ته‌ی‌ا‌ف‌ئ‌ور م‌ک ت‌ئ‌ن‌ه‌ی‌گ‌ه‌دار و‌ئ ی‌ن‌ا‌ئ‌» و ر‌از‌ه و‌ود ی‌ی‌ر م‌ب‌م‌غ‌ئ‌پ م‌ل م‌ک ،و‌ئ ی‌ن‌ت‌و‌م‌کر‌د و‌ب م‌ marah ی‌ن‌ی‌ن‌ی‌ب و‌ئ Ulai ی‌ر‌اب‌و‌ر ی‌ن‌ی‌ن‌ی‌ب ی‌و‌ژ‌ئ‌م و‌ب م‌ chazon ی‌ن‌ی‌ن‌ی‌ب و‌ئ Hiddekel ی‌ر‌اب‌و‌ر ی‌ن‌ی‌ن‌ی‌ب .موارک ی‌ته‌ی‌ار‌من‌ئون ا‌ژ‌و‌ر د‌مس ی‌س .موارک ی‌ته‌ی‌ار‌من‌ئون ا‌ل‌اس ت‌س‌ی‌ب و د‌مس چ‌ن‌ئ‌پ و ر‌از‌ه و‌ود ی‌ی‌ر م‌ب‌م‌غ‌ئ‌پ م‌ل م‌ک ،ن‌ار م‌ب‌م‌غ‌ئ‌پ .ت‌اک‌د ی‌ته‌ی‌ار‌من‌ئون ی‌ته‌ی‌ا‌ف‌ئ‌ور chazon ی‌ن‌ی‌ن‌ی‌ب و ت‌اک‌د ی‌ته‌ی‌ار‌من‌ئون ی‌ته‌ی‌ادوخ marah ی‌ن‌ی‌ن‌ی‌ب

Rivers zose ziwiri za Shinar yakale, zomwe ndi Ulai ndi Hiddekel, kapena zomwe lero zimadziwika kuti Tigris ndi Euphrates, pamapeto pake zimakumana n'kulowa mu njira ya madzi ya Shatt al-Arab kumwera kwa Iraq, ndipo Shatt al-Arab kenaka imadzatsanulira mu Persian Gulf. Yesu amagwiritsa ntchito zakuthupi ndi zachilengedwe kuyimira zauzimu, ndipo masomphenya ogwirizana ndi mitsinje iwiri, amene tsopano ali m'njira ya kukwaniritsidwa, amaimira kulumikizana kwa munthu ndi kwa Mulungu komwe kumachitika pamene zikufika kumapeto kwa ulendo wawo wopita kunyanja. Choonadi ichi chimakhazikitsidwa pachiyambi pa maukosi awiri amene amaimiridwa ndi masomphenya awiri a Danieli chaputala eyiti, mavesi khumi ndi atatu ndi khumi ndi anayi. Masomphenya amodzi ndi funso, enawo ndi yankho, ndipo mwa kulingalira koyenera sangathe kulekanitsidwa.

دركټپ یتسهد. ز. پ 677 یل اس مل، دن اس ان اپوس و واگزوریپ ین درکل امټپ مک، یت هی اټورم یت هی ای یدن هو یپ. درکټپ یتسهد. ز. پ 457 یل اس مل، دن اس ان حیسم ین تو مکرد مک، یت هی ادوخ یت هی ای و وود وهی یکټپ تسهد یل اخ وود مک، مواردل امخ ادل اس تس یب و دمس وود مل یت هی اټورم و یت هی ادوخ ناوئن ل هگمل یت هی اټورم یدن هو یپ» ین اش ین تس یب و دمس وود. یت تس مبد هو مک هی ب هت هی ای و 1798 مل یی اتوک یتاک مل یرای ناز ین ووبدایز ناوئن یدن هو یپ مل اهوره و، هی «یت هی ادوخ یتسهد ین اش ین ادش 1989 مل یی اتوک یتاک مل یرای ناز ین ووبدایز.

1798-án jardiwe 'iñümaa ñeyáma kachojüin münüin anüiki ashatinnakat, Miller nnojotsü nüka aküjüin naa 1831-peje (jee ntüjüin aa'in sukua'ipa Vermont Telegraph 1833-peje). 1831 shia piamasü shikii 220 süka ejirawaa apüshi King James Bible 1611 musüin. King James Bible akumajiraa piamashi karalo'u: Testamento Viejo jee Testamento Nuevo. A'lapünaa jee ashirawaa süpüla 220 juya “e'irükü” anüiki apüshii juyaayaalakai sümaa anüiki apüshii wayuu. Anaa pütchikat anüiki apüshii wayuu jeketüsü süka sülü'tü pünüiki juyaayaalakai ashirüin süchiki anasüin ma'akai ka'i aa 1798, otta sütuma akumajünain süka anakaa wayuu, jia nümaa a'lapünaa nüka apüshüin nia 1831-peje. Shia anüiki apüshii juyaayaalakai, sümaa pütchi juyaayaalakai ashatinnakai, mapa aisü nüshatüin wayuukana, otta süchikije aküjünüin süka anüikimaajachi wayuu. Pütchi hebreo anasü aashaje'eraka “publish” süpüla Nünüiki Maleiwa jia nia anaka: a'waajaa süka asirajaa, atunkawaa (süpüla), aitaajiraa, alijuna, awenajaa, anüiajünaa, akaajaa, ayaawajaa, aküjünaa, apüshünaa. Miller a'lapünaa nüka apüshüin nünüiki 1831-peje, otta 1833-peje anasü apüshünüin sümaa Vermont Telegraph.

Ujumbe ulioratibiwa uliotokana na kuongezeka kwa maarifa mwaka 1989 ulichapishwa kwa mara ya kwanza mwaka 1996 (katika jarida la The Time of the End), miaka mia mbili na ishirini baada ya kuchapishwa kwa nyaraka mbili takatifu zijulikanazo kama Azimio la Uhuru mwaka 1776 (na baadaye Katiba ya Marekani) mwaka 1789. Mwanzo na mwisho wa ile miaka mia mbili na ishirini huunganisha uungu na ubinadamu, na hufanya hivyo kupitia kuchapishwa kwa nyaraka zile mbili za kimungu, kuanzia mwaka 1776. Kitabu cha Danieli kilipofunguliwa mihuri wakati wa mwisho mwaka 1989, ule ujumbe ulioratibiwa uliokuwa umeletwa kupitia kazi ya chombo cha kibinadamu ulichapishwa mwaka 1996. Mlolongo ulikuwa ni uchapisho wa kimungu, kisha kufunguliwa mihuri, halafu uchapisho wa kibinadamu.

Na herdu demên dawiyê de jî, sê gavên rastiye tene nasîn. Her du jî bi weşaneke Îlahî wekî gava yekem dest pê dikin, û weşaneke mirovî ku peyamek Îlahî şîrove dike gava dawî ye. Gava navîn

ew dem e ku Şêrê tîrêja Yehûda peyama Îlahî ya ji bo wê dîrokê vedike, û paşê amûrek mirovî hildibijêre da ku ronahiyê ku ji belgeya Îlahî hatî vekirin kom bike. Dema ku ev vekirin pêk tê, serhildan ji aliyê nebaşan ve tê eşkere kirin, yên ku zêdebûna zanînê fam nakin. Ji ber vê yekê, weşaneke Îlahî bi tîpa yekem a alfabeya Îbranî tê nîşandan, zêdebûna zanînê bi tîpa sizdehem tê nîşandan ku li wir serhildan tê eşkere kirin, û weşana mirovî ya peyama taybet a Îlahî ji bo wê dîrokê tîpa dawî ya alfabeya Îbranî ye; û gava ku ev sê tîp bi hev re tîpên girtin, wateya wan “rastî” ye.

Imimonekesho y’Ebifula Ulai na Hiddekel, ebiri mu kutuukirizibwa kaakano, biraga nti mu nnaku ez’oluvannyuma okwongera kw’okumanya okuva mu bifula byombi kwegatta awamu okukakasa nti obwakatonda obwegattiddwa n’obuntu tebwonoono. Danyeri yaweebwa okwoleseebwa okukiikirira okulabika kwa Kristo ku nkomerero y’obunnabbi obw’emyaka enkumi bbiri mu bisatu n’ebikumi bisatu mu mwaka 1844 ng’ali ku Muga Ulai.

Na mu monamoni; kwayenzeka ukuba, esengibona, ngangiseShushani esigodlweni, esisesifundazweni sase-Elamu; njalo ngabona embonweni, ngiseceleni komfula i-Ulai. Danieli 8:2.

Danyeli alipokea ono linalowakilisha ono la miaka elfu mbili mia tano na ishirini ya historia ya kinabii alipokuwa kando ya Mto Hidekeli.

Na siku ya ishirini na nne ya mwezi wa kwanza, nilipokuwa kando ya ule mto mkuu, uitwao Hidekeli. Danieli 10:4.

Jeburieli kûma e na tsáyî ikúmú ya chazoni ya mômbo wa Hiddekelî mu vésa ya kumi na ine.

Kuşê te di rojên dawî de çî dê serê gelê te were te bihîstim; çîmkî vê dîtîne hîn ji bo gelek rojan e. Daniel 10:14.

Ulai ya muwenenu yikamweneza “ukumoneka” kwa Kristo, (Bulesa) apo afikile bwangu ku tempelo yakwe pa Oktoba 22, 1844. Yalumbwilenga “Bulesa” ukwingila mu tempelo ya baMillerite (buntu) pa bushiku ubwo, pa Bushiku bwa Kupyanyisha, ubwalola ubushiku bwa “uku-ba cimo”, kabili bulesha ukuisankanya kwa Bulesa na buntu. Umuwenenu uwapeleliwe ku Mumana wa Hiddekel wamanyikishia ifyo fikawila abantu ba Lesa (buntu) mu nshiku sha kulekelesha.

ی‌هوام ی‌اود ل‌اس تس‌یب و د‌س وود. ووب نی‌ی‌از ش‌ئ‌پ 457 ی‌اس «ن‌ت‌و‌م‌ک‌ر‌د» ی‌ن‌ی‌ن‌ی‌ب ی‌ک‌ئ‌پ‌ت‌س‌د نی‌ی‌از ش‌ئ‌پ 677 ل‌م‌ک، ت‌اک‌د‌ م‌ک‌ا‌پ‌وس و ا‌گ‌ز‌و‌ری‌پ ی‌ن‌د‌ر‌ک‌ل‌ئ‌ش‌ئ‌پ ی‌ن‌د‌ن‌اس‌ان م‌ک ی‌ه‌ک‌ن‌ار م‌ب‌م‌غ‌ئ‌پ ا‌د‌م‌ک‌ن‌ی‌ن‌ی‌ب وود‌ر‌ه ی‌ک‌ئ‌پ‌ت‌س‌د ی‌ل‌ا‌خ ل‌م‌ک ی‌ه‌ک‌ل‌اس تس‌یب و د‌س وود ی‌ی‌ات‌و‌ک. د‌ر‌ک‌ئ‌پ ی‌ت‌س‌د ی‌س‌م‌ک ن‌ام‌ه ی‌ه‌و‌ئ‌، ووب‌ار‌د‌ن‌اش‌ی‌ن ر‌ه‌ن‌ئ‌د‌وس‌ر‌س ی‌رام‌ژ‌ه‌ه‌رام‌ژ‌ م‌ب، ن‌ووب‌ار‌ک تس‌و‌ی‌ه‌پ م‌و‌م‌ک‌ئ‌پ 2:20 ق‌و‌ق‌م‌ب‌ح ل‌م‌ر‌ه‌ن‌ئ‌د‌وس‌ر‌س ی‌س‌ان‌ام‌ز.

Bwana yuko katika hekalu lake takatifu; dunia yote na inyamaze mbele zake. Habakuki 2:20.

Omukago gw’obuntu n’obwakatonda, ogwakiikirirwa ku lubereberye n’ensibuko z’obunnabbi obubiri, gwalagibwa ku nkomerero zaabwo ezikwatagana omu ssuula n’olunyiriri ebyannyonnyola okulabika kw’obwakatonda nga kujja mangu mu yeekaalu gye yali azimbye mu myaka amakumi

ana mu mukaaga, egyaatandika mu kiseera eky'enkomerero mu 1798, ne gikoma emyaka amakumi ana mu mukaaga oluvannyuma nga October 22, 1844.

کئیس مک رهگهئ؟ هئئ چمتشین ادموئئ مل ادوخ یحور و ،نن ادوخ ی اگتسررپ موئئ مک ن نازان ایئ
وهئ مک ،هزوریپ ادوخ ی اگتسررپ مکنوچ ؛تابهدوان مل ش یوهئ ادوخ ،تاکب والگ ادوخ ی اگتسررپ
ن موئئ هی اگتسررپ. 1 Corinthians 3:16, 17.

Pa 22 Okutobala, 1844, mwakukolerana n'okuolesebwa okw'“okulabika,” Kabakuki yategeera nti Mukama yali mu yeekaalu ye entukuvu. Yali azimbye nate yeekaalu eyali ezikiriziddwa era n'erinnyirirwa okumala emyaka enkumi bbiri mu bitaano mu abiri, mu myaka amakumi ana mu mukaaga.

Na umwambie, ukisema, Bwana wa majeshi asema hivi, akisema, Tazama, mtu ambaye jina lake ni CHIPUKIZI; naye atachipuka kutoka mahali pake, naye atalijenga hekalu la Bwana: Naam, yeye atalijenga hekalu la Bwana; naye atauchukua utukufu, naye ataketi na kutawala juu ya kiti chake cha enzi; naye atakuwa kuhani juu ya kiti chake cha enzi; na shauri la amani litakuwa kati yao wote wawili. Nazo taji zitakuwa kwa Helemu, na kwa Tobiya, na kwa Yedaya, na kwa Heni mwana wa Sefania, kuwa ukumbusho katika hekalu la Bwana. Nao walio mbali watakuja na kujenga katika hekalu la Bwana, nanyi mtajua ya kuwa Bwana wa majeshi amenituma kwenu. Na jambo hili litatimia, kama mkitiisikia kwa bidii sauti ya Bwana Mungu wenu. Zekaria 6:12–15.

Yohana 2:20, Krista ahekenheye urusengero, nk'uko mushiki wa White yavuza ko byari ugusohora kwa Malaki igice cya gatatu, nk'uko byari no ku wa 22 Ukwakira 1844, Intumwa y'Isezerano yahise iza mu rusengero rwayo.

Yesu akawajibibu, akawaambia, Bomoeni hekalu hili, nami katika siku tatu nitaliinua. Ndipo Wayahudi wakasema, Hekalu hili limejengwa kwa miaka arobaini na sita, nawe utaliinua katika siku tatu? Lakini yeye alikuwa akinena juu ya hekalu la mwili wake. Yohana 2:19–20.

یاتهرمس مل کئیتاک یوخ ی هکاگتسررپ متاه ناهگان مب حیسم ،ادئس یشهب یخالهم ینووبواومت مل
ی ۲۲ ینوومن مک ،موهدرککاپ ی هکاگتسررپ ادوود یشهب انهحوی مل ادی هکهی یرازوگتتمزخ
ی ۲۲ و ،وود یشهب انهحوی مل هوهحیسسم نهیالهل اگتسررپ یهوهندرککاپ .ووب ۱۸۴۴ یربؤتکؤئ
،ادتسیب یتهیئ و وود یشهب انهحوی مل .ووب ئس یشهب یخالهم ینووبواومت ،۱۸۴۴ یربؤتکؤئ
ئس مل ییادوخ ی اگتسررپ و ،ارن داینب ادلس شهب و لچ مل ییؤرم ی اگتسررپ مک نیئرکهد راداگائ
مک قوقهبع ی «زوریپ ی اگتسررپ» متئبهد متاکوهئ انهت ییؤرم ی اگتسررپ .موهیدرککاپ .موهیدرککاپ
ل هگهل مک تهیادوخ مکنوچ ،ادیوور اد ۱۸۴۴ یربؤتکؤئ ی ۲۲ مل کهو ،ادیوان متئد ناهگان مب تهیادوخ
ناشین موهئ ییئسار راعن ش یهرومگ یرابوور وود یناکمن ینیب .تاکان هانوگ تئبهد کهی تهییؤرم
تاکان هانوگ تئبهد کهی تهیادوخ ل هگهل مک تهییؤرم مک نهدهد .

Tukwenda kubandiriza mu nkoma ku kulowooza kwaffe ku lunyiriri olw'amakumi ana olw'essuula ey'ekkumi n'emu eya Danyeri mu kiwandiiko ekiddako.

Nanyi mpe, lokola mabanga ya bomoi, bozali kotongama ndako ya molimo, bonganga-nzambe ya bule, mpo na kobonza bambeka ya molimo, oyo endimami epai ya Nzambe na nzela ya Yesu Klisto. 1 Petelo 2:5.